

ချစ်သူ

ချစ်သူရပ်ဝန်းတုန်းက
 စိတ်ဆိုး၊ စိတ်ကောက်
 အော်ဟစ်ရန်ဖြစ်ပြီးရင်
 ပြန်ချစ်သွားကြတာပဲ မဟုတ်လား။
 လက်ထပ်ခြင်းရပ်ဝန်းမှာလည်း
 အဲဒီ အမူအကျင့်ကောင်းလေး
 ဆက်လက်ရှိဖို့ လိုအပ်ပါတယ်။
 ရန်ဖြစ်ပြီး ပြန်မချစ်ဘဲ
 စိတ်နာမုန်းတီး၊ နာကျည်းသွားရင်
 တွဲလက်တွေ့လမ်းခွဲ
 ဘဝတွေပြုလဲသွားတတ်တယ်။

ချစ်သူ

ချစ်သူရပ်ဝန်းမှာ
 ကိုယ့်ချစ်သူကို ကိုယ်ဖြစ်စေချင်တဲ့အတိုင်း
 ဖြစ်အောင် တောင်းဆိုတာဟာ
 ကောင်းစေချင်တဲ့ စေတနာပါ။
 လက်ထပ်ခြင်းရပ်ဝန်းမှာတော့
 ကိုယ့်လက်တွဲဖော်ကို
 ကိုယ်ဖြစ်စေချင်တဲ့အတိုင်း
 လိုက်နာခိုင်းတာဟာ
 အနိုင်ကျင့်တာပါပဲ။
 အနိုင်ကျင့်ခံရတဲ့သူဟာ ဘယ်ပျော်ရွှင်မလဲ။
 နှစ်ယောက်ပဲရှိတဲ့ဘဝမှာ
 တစ်ယောက်က မပျော်ရွှင်ဘူးဆိုရင်
 အဲဒီ ဘဝဟာ ပြိုကွဲသွားတတ်တယ်။